

皮疙瘩)၊ ကြက်သီး ~ ထသည်။ 起了一身鸡皮疙瘩。

ဖြန့်ခြား နှ၊ <phyan: gya:> = ဖိန်းချား

ဖြန့်ဆွတ် က၊ <phyan: hsut> 洒，浇

ဖြန့်တော က၊ <phyan: taw:> (古) 迅速

ဖြန့်ပက် က၊ <phyan: pet> 洒，泼

ဖြန့်ဖြန်း က၊ <phyan: byan:> ① 悚然 ② (古) 迅速

ဖြန့်ဖြန်းကျိုး က၊ <byan: byan: kyo:> 折成若干段；လေပြင်း မှန်တိုင်းကျ၍ သစ်ပင်သစ်ကိုင်းများ ~ သွား၏။ 暴风把树枝吹断了很多。

ဖြန့်ဖြန်းကြီး က၊ <byan: byan: kyo:> 声音清脆响亮

ဖြန့်ဖြန်းကွဲ က၊ <byan: byan: kwe:> 完全破裂；ရင်နှစ်ခြမ်း ~ သည်။ 累得要死。 / အိုး ~ သည်။ 哐啷一声罐子碎了。

ဖြန့်ဖြန်းထ က၊ <phyan: byan: hta'> 毛骨悚然；ကြက်သီး ~ သွားသည်။ 全身起了鸡皮疙瘩。

ဖြန့်လုံးသန်းလုံး နှ၊ <phyan: lon: than: lon:> 胡乱猜测的话；သူပြောတာ ~ ချဉ်းပဲ။ 他说的都是些胡乱猜测的话。

ဖြန့်သန်း က၊ <phyan: than:> 吹嘘，蒙哄，瞎说，胡乱猜测

ဖြန့်ချား နှ၊ <phyein: khya:> = ဖရင်းချား

ဖြန့်ဖြန့် နှ၊ <phyon' byon'> (贬) 咯咯梭梭的，渣渣拉拉的

ဖြန့် က၊ <phyon> 重视，惧怕(一般用于否定句中)；ဘယ် လောက်ပိုက်ခိုက်နွားကြီးကမ ~ ဘူးတဲ့။ 说不管怎么打，那头牛都不在乎。

ဖြန့် က၊ <phyon:> ① (古) 粉碎，消灭；ရန်ကို ~ သည်။ 消灭敌人。 ② 浪费，铺张，消磨(时间)；အချိန် ~ သည်။ 浪费时间。 / ငွေ ~ သည်။ 浪费金钱。

ဖြန့်ကနဲ က၊ <byon: g-ne:> 突然，忽然；~ လဲကျသွားသည်။ 突然倒了下去。

ဖြန့်စားကြီး က၊ <byon: za: gyi:> 突然，匆促；~ ရောက် လာတော့ဘာမှအဆင်သင့်ဖြစ်မနေဘူး။ 突然到来毫无准备。

ဖြန့်စပ်စပ် နှ၊ <byon: zat ht-min:> 菜饭(用米、肉和蔬菜等混合煮成)

ဖြန့်စီး က၊ <phyon: di:> 浪费

ဖြန့်ဖြန့် က၊ <phyon: byon:> 迅猛

ဖြန့်ဖြန့်ချဉ် နှ၊ <phyon: byon: khyin> 略酸的

ဖြန့်ဖြန့်ဖျင်းဖျင်း က၊ <phyon: byon: phyin: byin:> 吵吵嚷嚷，喧哗，(下雨、刮风等) 迅猛

့ I က၊ <phwa'> ① 弄松，弄暄；မြေကို ~ ပေးသည်။ 松松土。 ② 放轻，轻轻；ခြေ ~ နင်းပြီးလျှောက်သွားသည်။ 轻手轻脚地走开了。 ③ 弄乱；ငါ့အိမ်ကိုဘယ်သူ ~ ပစ်သလဲ။ 谁把我的抽屉全弄乱了？ II အ၊ <phwa'> ① 为了消灭除病，缅甸人习惯“噢”地吹一口气；~ ၊ ~ ၊ ပျောက်စေ။ 噢，噢，病灾全消！ ② 罪过！罪过！(听到或者说了不吉利的话时为了消灭而用的话)；~ လွဲပါစေ၊ ဖယ်ပါစေ။

ကင်ဆာမဖြစ်ပါစေနဲ့။ “噢”，老天保佑，别得癌症。

ဖွာ I မ၊ <phwa> 一口(烟)；ဆေးလိပ်တ ~ (抽) 一口香烟

II က၊ <phwa> ① 抽(烟)；ဆေးလိပ်ကို ~ လိုက်သည်။ 抽香烟。 ② 松散，蓬松，蓬开；ကြိုးသည်ပြတ်လုနေပြီဖြစ်သည်။ အစ များ ~ နေသည်။ 绳子快断了，都起毛了。 ③ 四溅；ရေ ဖန်း ~ ကျသည်။ 水花四溅。 ④ 嘴不严；ပါးစပ် ~ သည်။ / နှုတ် ~ သည်။ 嘴不严。 ⑤ (用钱) 大手大脚，手松；လက် ~ သည်။ 手松。 / အသုံး ~ သည်။ 用钱大手大脚。

ဖွာကျ က၊ <phwa kya'> ① 蓬松 ② 分散，四溅

ဖွာလိကြံ I က၊ <phwa z-li kye:> = ဖွာဆန်ကြံ II က၊ <phwa z-li gye:> = ဖွာဆန်ကြံ

ဖွာစိကြံ I က၊ <phwa zi kye:> = ဖွာဆန်ကြံ II က၊ <phwa zi gye:> = ဖွာဆန်ကြံ

ဖွာဆန်ကြံ I က၊ <phwa zan kye:> ① 散乱，蓬松，蓬开；တ ခန်းလုံးစာအုပ်တွေ ~ နေတပဲ။ 屋子里书四处散乱地放着。 ② 语无伦次；စကားကို ~ အောင်ပြောတယ်။ 话讲得语无伦次。 II က၊ <phwa zan gye:> ① 散乱地，蓬松地，蓬蓬 ② 语无伦次地，没头没脑地

ဖွာဖွာကြံ I က၊ <phwa bwa kye:> = ဖွာဆန်ကြံ II က၊ <phwa bwa gye:> = ဖွာဆန်ကြံ

ဖွာဖွာသလဲ က၊ <phwa bwa th-le:> 唠叨，絮叨

ဖွာရရာ က၊ <phwa y-ya> 散乱地，蓬松地，破烂；အဝတ်နှစ် ထည်မှာလည်း ~ စုတ်ပြတ်နေသည်။ 两件衣服都已褴褛不堪。

ဖွာရရာကြံ က၊ <phwa y-ya kye:> = ဖွာစလိကြံ

ဖွာရှိုက် က၊ <phwa shait> 抽(烟)；ဆေးပြင်းလိပ်ကို ~ နေလေ သည်။ 抽着雪茄。

ဖွာလဲကြံ / ဖွာလန်ကြံ က၊ <phwa lan kye:> 散乱；အင်္ကျီလံ ချည်များတအိမ်လုံးလိုလို ~ နေသည်။ 几乎整个房间到处都散乱地放着上衣和筒裙。

ဖွာလောင် နှ၊ <phwa laun> ① 大声的；~ သောစကားသံ 大 声说话的声音 ② 宽大的；~ တောင်းဘိ 肥大的裤子

ဖွာလောင်ဖွာလောင် က၊ <phwa laun phwa laun> 叽里呱 啦；စကား ~ ပြောနေသည်။ 叽里呱啦地说个不停。

ဖွာလန်လန် က၊ <phwa lan lan> (边缘、末稍等) 破损凌 乱；သွားပွတ်တံ ~ ဖြစ်နေပြီ။ 牙刷的毛已翻卷了。

ဖွား I နှ၊ <phwa: / bwa:> ① 祖母，奶奶，外祖母 ② = ဖပါး II က၊ <phwa:> 出生，分娩；生长；~ စကလေး 初 生婴儿 / ~ နှုန်း 出生率 / ~ လက်မှတ် 出生证 / မြန် မာပြည် ~ တိုင်းရင်းသားအသီးသီး 缅甸各民族 III နှ၊ <phwa:> 毛发蓬松；ကြောင်အမွေး ~ လေးတကောင် 一只 皮毛蓬乱的小猫

ဖွားစာရင်း နှ၊ <phwa: z-yin:> 出生户口登记册

ဖွားစား နှ၊ <phwa: za:> = ဘူးစား